



“အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်”

မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို e-Pension စနစ်မှ Centralized e-Pension စနစ်သို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ Centralized e-Pension စနစ် ဆောင်ရွက်နေသည့်ဘဏ်ခွဲပေါင်း (၆၈) ဘဏ် ရှိပြီဖြစ်ပါသည်။ အဆိုပါ ဘဏ်ခွဲများရှိ အငြိမ်းစားများအနေဖြင့် (၆၈) ဘဏ်အတွင်း မည်သည့်ဘဏ်ခွဲတွင်မဆို ပင်စင်လစာများကို e-Pension ကတ်များ တစ်ဘဏ်မှတစ်ဘဏ်သို့ ပြောင်းရွှေ့ရန်မလိုဘဲ ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်မည်ဖြစ်ပါကြောင်းနှင့် ဝန်ဆောင်မှုထပ်တိုးသည့် ဘဏ်ခွဲအမည်စာရင်းအား www.meb.gov.mm နှင့် Myanmar Economic Bank Facebook Page တို့တွင် အချိန်နှင့်တစ်ပြေးညီ တင်ပြပေးမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၁။ ပျဉ်းမနားဘဏ်ခွဲ	၁၅။ ဘဏ်ခွဲ(၂)၊ ရန်ကုန်	၂၉။ အင်းစိန်ဘဏ်ခွဲ	၄၃။ လားရှိုးဘဏ်ခွဲ	၅၇။ သံတွဲဘဏ်ခွဲ
၂။ လယ်ဝေးဘဏ်ခွဲ	၁၆။ ဘဏ်ခွဲ(၃)၊ ရန်ကုန်	၃၀။ ပဲခူးဘဏ်ခွဲ	၄၄။ စစ်ကိုင်းဘဏ်ခွဲ	၅၈။ ကျောက်ဖြူဘဏ်ခွဲ
၃။ တပ်ကုန်းဘဏ်ခွဲ	၁၇။ ဘဏ်ခွဲ(၄)၊ ရန်ကုန်	၃၁။ တောင်ငူဘဏ်ခွဲ	၄၅။ မြောင်ဘဏ်ခွဲ	၅၉။ မြိတ်ဘဏ်ခွဲ
၄။ ပုဗ္ဗသီရိဘဏ်ခွဲ	၁၈။ ဘဏ်ခွဲ(၅)၊ ရန်ကုန်	၃၂။ သာယာဝတီဘဏ်ခွဲ	၄၆။ ဘားအံဘဏ်ခွဲ	၆၀။ ထားဝယ်ဘဏ်ခွဲ
၅။ ဘဏ်ခွဲ(၁)၊ မန္တလေး	၁၉။ ဘဏ်ခွဲ(၆)၊ ရန်ကုန်	၃၃။ ပြည်ဘဏ်ခွဲ	၄၇။ မြဝတီဘဏ်ခွဲ	၆၁။ ကော့သောင်းဘဏ်ခွဲ
၆။ ဘဏ်ခွဲ(၂)၊ မန္တလေး	၂၀။ ငွေစုဘဏ်ခွဲ(၁)	၃၄။ ပုသိမ်ဘဏ်ခွဲ	၄၈။ ကော့ကရိတ်ဘဏ်ခွဲ	၆၂။ ဗန်းမော်ဘဏ်ခွဲ
၇။ ဘဏ်ခွဲ(၃)၊ မန္တလေး	၂၁။ ငွေစုဘဏ်ခွဲ(၃)	၃၅။ ဟင်္သာတဘဏ်ခွဲ	၄၉။ မကွေးဘဏ်ခွဲ	၆၃။ မုံရွာဘဏ်ခွဲ
၈။ ညောင်ဦးဘဏ်ခွဲ	၂၂။ ငွေစုဘဏ်ခွဲ(၄)	၃၆။ မြောင်းမြဘဏ်ခွဲ	၅၀။ သရက်ဘဏ်ခွဲ	၆၄။ ရွှေဘိုဘဏ်ခွဲ
၉။ မိတ္ထီလာဘဏ်ခွဲ	၂၃။ သန်လျင်ဘဏ်ခွဲ	၃၇။ မအူပင်ဘဏ်ခွဲ	၅၁။ မင်းဘူးဘဏ်ခွဲ	၆၅။ ဘုတလင်ဘဏ်ခွဲ
၁၀။ ပြင်ဦးလွင်ဘဏ်ခွဲ	၂၄။ ကြည့်မြင်တိုင်ဘဏ်ခွဲ	၃၈။ ဖျာပုံဘဏ်ခွဲ	၅၂။ ပခုက္ကူဘဏ်ခွဲ	၆၆။ ခင်ဦးဘဏ်ခွဲ
၁၁။ မြင်းခြံဘဏ်ခွဲ	၂၅။ ကမာရွတ်ဘဏ်ခွဲ	၃၉။ တောင်ကြီးဘဏ်ခွဲ	၅၃။ ဘဏ်ခွဲ(၁)၊ မော်လမြိုင်	၆၇။ ဒီပဲယင်းဘဏ်ခွဲ
၁၂။ ကျောက်ဆည်ဘဏ်ခွဲ	၂၆။ သဗန်းကျွန်းဘဏ်ခွဲ	၄၀။ ကျိုင်းတုံဘဏ်ခွဲ	၅၄။ ဘဏ်ခွဲ(၂)၊ မော်လမြိုင်	၆၈။ နမ့်တူဘဏ်ခွဲ
၁၃။ ရမည်းသင်းဘဏ်ခွဲ	၂၇။ တာမွေဘဏ်ခွဲ	၄၁။ တာချီလိတ်ဘဏ်ခွဲ	၅၅။ သထုံဘဏ်ခွဲ	
၁၄။ ဘဏ်ခွဲ(၁)၊ ရန်ကုန်	၂၈။ မြောက်ဥက္ကလာပဘဏ်ခွဲ	၄၂။ လွိုင်လင်ဘဏ်ခွဲ	၅၆။ စစ်တွေဘဏ်ခွဲ	

မြန်မာ့စီးပွားရေးဘဏ်